

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန  
ဗဟိုစာရင်းအင်းအဖွဲ့



၂၀၂၀ ပြည့်နှစ် မေလအတွက်  
မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း  
အခြေအနေ

Monthly  
**INFLATION  
REPORT**  
June, 2020

အကြောင်းအရာ။ ၂၀၂၀ ပြည့်နှစ်၊ မေလအတွက် တစ်နိုင်ငံလုံး၏ ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေကို အစီရင်ခံတင်ပြခြင်း

၁။ စားသုံးသူဈေးဆနှုန်း၏ လအလိုက်ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ်၊ မေလအတွက် တစ်နိုင်ငံလုံး၏ အစားအစာအုပ်စုအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၇၃.၁၁ ဖြစ်ပြီး အစားအစာမဟုတ်သောအုပ်စုအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၄၁.၈၄ ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မေလ၏ အုပ်စုအားလုံးအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၆၀.၁၂ ဖြစ်ပြီး ယခင်လ၏ စားသုံးသူဈေးဆနှုန်း ၁၆၀.၀၀ နှင့် နှိုင်းယှဉ်ပါက ထူးခြားစွာပြောင်းလဲမှုမရှိကြောင်း တွေ့ရှိရပါသည်။ Core Inflation တွက်ချက်ရန် ဈေးနှုန်းတည်ငြိမ်မှုမရှိသည့် အစားအစာအုပ်စုနှင့် လောင်စာဆီဈေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ်၊ မေလ၏ စားသုံးသူဈေးဆနှုန်း (Core CPI) မှာ ၁၄၃.၈၇ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ်သည့် ၁၄၂.၉၂ နှင့် နှိုင်းယှဉ်ပါက ၀.၆၇% မြင့်တက်လာပါသည်။

၂။ စားသုံးသူဈေးဆနှုန်း၏ နှစ်အလိုက်ပြောင်းလဲမှုအခြေအနေကို လေ့လာပါက ၂၀၂၀ ပြည့်နှစ်၊ မေလ၏ စားသုံးသူဈေးဆနှုန်းမှာ ၁၆၀.၁၂ ဖြစ်သဖြင့် ယခင်နှစ် အလားတူလ၏ အခြေအနေ ၁၅၃.၆၆ နှင့်နှိုင်းယှဉ်ပါက ၄.၂၁% မြင့်တက်လာပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မေလ၏ Core CPI မှာ ၁၄၃.၈၇ ဖြစ်ရာ ယခင်နှစ် အလားတူလ၏ Core CPI အခြေအနေ ၁၂၇.၃၁ နှင့် နှိုင်းယှဉ်ပါက ၁၃.၀၁% မြင့်တက်ခဲ့ပါသည်။


၃။ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် အစားအစာအုပ်စု (Food) ၏ ဈေးဆနှုန်းမှာ ၁၇၃.၁၁ ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၇၃.၅၉ နှင့်နှိုင်းယှဉ်ပါက ၀.၂၇% ကျဆင်းလာပါသည်။ စားအုန်းဆီ၊ ဘဲဥ၊ ကြက်ဥ၊ ငါးရုံး၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးခြောက်(အပု/အရည်) ဈေးနှုန်းများကျဆင်းလာသကဲ့သို့ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများဖြစ်သော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ပဲတောင့်ရှည်သီး၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲကြား၊ ဋ္ဌက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ သံပုရာသီး၊ ပန်းသီးဈေးနှုန်းများမှာလည်း ကျဆင်းလာပါသည်။ သို့သော် ဆန်၊ မြေပဲဆီ၊ ကြက်သား၊ ဝက်သား၊ အမဲသားဈေးနှုန်းများမှာ မြင့်တက်လာပါသည်။ အလားတူ ဟင်းသီးဟင်းရွက်များ ဖြစ်သော ဘူးသီးနှင့် ခရမ်းသီးဈေးနှုန်းများမှာ မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

၄။ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် အစားအစာမဟုတ်သောအုပ်စု (Non Food) ၏ ဈေးဆနှုန်းမှာ ၁၄၁.၈၄ ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၄၀.၈၈ နှင့်နှိုင်းယှဉ်ပါက ၀.၆၈% မြင့်တက်လာပါသည်။ ယင်းအုပ်စုအတွင်းရှိ ရွှေဈေးနှုန်းနှင့် ဓာတ်ဆီဈေးနှုန်းများမှာ ယခင်လကထက် သိသာထင်ရှားစွာ မြင့်တက်လာပါသည်။





၅။ ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများမှာ ယခင်လကထက် (၇) ကျပ်ခန့် ကျဆင်းလျက်ရှိပြီး လွန်ခဲ့သောနှစ် အလားတူကာလထက် (၁၁၁) ကျပ်ခန့်ကျဆင်းနေပါသည်။ သို့သော် ပြည်ပမှတင်သွင်းသည့် လောင်စာဆီဈေးနှုန်းများမှာ ယခင်လကထက် သိသိသာသာ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

၆။ ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း အခြေခံစားသောက်ကုန်များတွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများဖြစ်သော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ပဲတောင့်ရှည်သီး၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲကြား၊ ဌက်ပျောသီး၊ သဘောသီး၊ သရက်သီး၊ သံပုရာသီး၊ ပန်းသီးဈေးနှုန်းများ၊ စားဖိုဆောင်သီးနှံဖြစ်သော ကုလားပဲခြမ်း၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးခြောက်(အပူ/အရှည်) ဈေးနှုန်းများ ကျဆင်းလာပါသည်။ သို့သော် ဆန်ဈေးနှုန်း၊ မြေပဲဆီဈေးနှုန်း၊ အသားဈေးနှုန်းများ မြင့်တက်လာပါသည်။ အလားတူ ဓာတ်ဆီဈေးနှုန်းနှင့် ရွှေဈေးနှုန်းများ သိသိသာသာ မြင့်တက်လာသောကြောင့် စားသုံးသူဈေးဆနှုန်းမှာ ယခင်လကထက် အနည်းငယ် မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

၇။ ၂၀၂၀ ပြည့်နှစ်၊ မေလအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၈.၃၅% ဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီဈေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation - Core Inflation) မှာ ၁၂.၈၂% ရှိပါသည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၄.၂၁% ဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီဈေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation - Core Inflation) မှာ ၁၃.၀၁% ရှိကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

  
(ဆန်းမြင့်)  
ညွှန်ကြားရေးမှူးချုပ်  
၂

# တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆန္ဒနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ပုံပြကားချပ်



တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတင်ပြချက်

(၂၀၂၀ ပြည့်နှစ်၊ မေလ)

| အကြောင်းအရာ   | စာမျက်နှာ |
|---|-----------|
| အပိုင်း(က)  |           |
| ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ နှင့် မေလ စားသုံးသူဈေးဆနှုန်းနှိုင်းယှဉ်ချက်            |           |
| စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)                | ၁         |
| အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း  | ၁         |
| အပိုင်း(ခ)  |           |
| ၂၀၁၉ ခုနှစ်၊ မေလ နှင့် ၂၀၂၀ ပြည့်နှစ်၊ မေလ စားသုံးသူဈေးဆနှုန်းနှိုင်းယှဉ်ချက် |           |
| စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)                | ၄         |
| အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း  | ၄         |
| အပိုင်း(ဂ)  |           |
| စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း                   |           |
| ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအခြေအနေတင်ပြခြင်း              | ၈         |
| ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း               | ၈         |
| သုံးသပ်တင်ပြချက်  | ၁၀        |
| တစ်နိုင်ငံလုံး၏အုပ်စုအလိုက်စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်း   | ၁၃        |
| (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၁)                                     |           |
| တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့်   | ၁၄        |
| ငွေကြေးဖောင်းပွမှုနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၂)            |           |
| အဓိကကျသောကုန်ပစ္စည်းများ၏လက်လီဈေးနှုန်းပြောင်းလဲမှုများ                       | ၁၅        |
| (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၃)                                     |           |
| တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆနှုန်းပုံပြကားချပ်                                | ၁၆        |
| (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၄)                                     |           |
| တစ်နိုင်ငံလုံး၏ငွေကြေးဖောင်းပွမှုနှုန်းပုံပြကားချပ်                           | ၁၇        |
| (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၅)                                     |           |

တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းစိစစ်ချက်

အပိုင်း(က)

၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလ စားသုံးသူဈေးဆနှုန်းနှိုင်းယှဉ်ချက်

စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)

၁။ ၂၀၂၀ ပြည့်နှစ်၊ မေလ အတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၆၀.၁၂ ဖြစ်ရာ ယခင်လအခြေအနေ ၁၆၀.၀၀ နှင့် နှိုင်းယှဉ်ပါက ၀.၀၈% သာမြင့်တက်လာပါသည်။ အဝတ်အထည်အုပ်စု၊ ဆက်သွယ်ရေးအုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုနှင့် ပညာရေးအုပ်စုတို့မှာ ပြောင်းလဲမှုမရှိတည်ငြိမ်နေပြီး အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စုနှင့် ကျန်းမာရေးအုပ်စုတို့မှာ သိသာစွာ ပြောင်းလဲခဲ့ခြင်းမရှိပါ။ ကျန်အုပ်စုများမှာမူ ယခင်လကထက် အသီးသီး မြင့်တက်လာပါသည်။ သို့သော် အစားအစာအုပ်စုဈေးနှုန်းမှာ ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။

အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း

၂။ ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းများကို ဇယား (၁) ဖြင့် အုပ်စုအလိုက် ဖော်ပြထားပြီး အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်-

(က) **အစားအစာအုပ်စု၏** ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၌ ၁၇၃.၁၁ ရှိ၍ ယခင်လအခြေအနေ ၁၇၃.၅၉ နှင့် နှိုင်းယှဉ်ပါက ၀.၂၇% ကျဆင်းနေပါသည်။ ယခုလတွင် ဆန်(ဧည့်မထ) ၀.၁၄% ၊ မြေပဲဆီ ၀.၁၅%၊ ကြက်သား ၄.၄၆%၊ ဝက်သား ၀.၇၃%၊ အမဲသား ၀.၆၈%၊ ငါးခူ ၂.၉၈%၊ ငါးမြစ်ချင်း ၁.၀၃%၊ ပုစွန်ခြောက် ၀.၄၆%၊ ငါးရုံခြောက် ၁.၁၀% ဖြင့် အသီးသီး မြင့်တက်လာပါသည်။ သို့သော် စားအုန်းဆီ ၁.၈၁%၊ ဘဲဥ ၁.၀၆% နှင့် ကြက်ဥ ၁.၅၇% ကျဆင်းလာပြီး စားဖိုဆောင်သုံးပစ္စည်းများဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာလည်း ၁၈.၁၉% ဖြင့် သိသိသာသာ ကျဆင်းလာပါသည်။ အလားတူ ခရမ်းချဉ်သီး၊ ကုလားပဲခြမ်း၊ အာလူး၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက်(အပု/အရှည်) ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပါသည်။ သို့သော် ပဲနီလေးဈေးနှုန်းမှာ မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

- (ခ) ဆေးလိပ်နှင့်အဖျော်ယမကာအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၆၂.၈၂ ရှိ၍ ယခင်လအခြေအနေ ၁၆၂.၆၃ နှင့်နှိုင်းယှဉ်ပါက ၀.၁၂% မြင့်တက်လာပါသည်။ ဤအုပ်စုအတွင်း၌ ပါဝင်သော အရက်(ပြည်တွင်း)နှင့် ကွမ်းရွက်ဈေးနှုန်းများ မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။
- (ဂ) အဝတ်အထည်အုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၂၉.၆၉ ရှိ၍ ယခင်လအခြေအနေနှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။
- (ဃ) အိမ်လခနှင့်အိမ်ပြင်ခအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၉၉.၇၁ ရှိ၍ ယခင်လအခြေအနေ ၁၉၉.၅၉ နှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အနည်းငယ်သာ မြင့်တက်လာပါသည်။ ဤအုပ်စုတွင်ပါဝင်သည့် ဒီဇယ်ဆီဈေးနှုန်း မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။
- (င) အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၃၃.၅၈ ရှိ၍ ယခင်လအခြေအနေ ၁၃၃.၅၇ နှင့် နှိုင်းယှဉ်ပါက သိသာစွာ ပြောင်းလဲမှု မရှိပါ။
- (စ) ကျန်းမာရေးအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၆၁.၈၈ ရှိ၍ ယခင်လအခြေအနေ ၁၆၁.၈၇ နှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအားဖြင့် သိသာစွာ ပြောင်းလဲမှုမရှိပါ။
- (ဆ) သယ်ယူပို့ဆောင်ရေးအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၀၁.၂၆ ရှိ၍ ယခင်လအခြေအနေ ၉၉.၅၇ နှင့် နှိုင်းယှဉ်ပါက ၁.၆၉% မြင့်တက်လျက်ရှိပါသည်။ ယင်းအုပ်စုတွင် ပါဝင်သော မော်တော်ကားဈေးနှုန်း နှင့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၂၀၈၆.၇၁ ကျပ် မှ ၂၁၇၅.၄၀ ကျပ်သို့ မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။
- (ဇ) ဆက်သွယ်ရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၀၁.၃၃ ရှိ၍ ယခင်လအခြေအနေနှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။

- (ဈ) အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၂၃.၂၄ ရှိ၍ ယခင်လအခြေအနေနှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပါသည်။
- (ည) ပညာရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၄၀.၀၄ ရှိ၍ ယခင်လအခြေအနေနှင့်နှိုင်းယှဉ်ပါက စာသင်ကျောင်းများ ပိတ်ထားသောကာလဖြစ်သောကြောင့် ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။
- (ဋ) ပြင်ပအစားအသောက်အုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၄၀.၁၉ ရှိ၍ ယခင်လအခြေအနေ ၁၃၇.၈၅ နှင့် နှိုင်းယှဉ်ပါက ၁.၆၉% မြင့်တက်ခဲ့ပါသည်။ ဤအုပ်စုအတွင်း ပါဝင်သော ပြင်ပအစားအသောက်များဖြစ်သည့် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံနှင့် လက်ဖက်ရည်/ကော်ဖီဈေးနှုန်းများ မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။
- (ဌ) အထွေထွေကုန်ပစ္စည်းအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၄၉.၂၂ ရှိ၍ ယခင်လအခြေအနေ ၁၄၆.၇၉ နှင့်နှိုင်းယှဉ်ပါက ၁.၆၆% မြင့်တက်ခဲ့ပါသည်။ ဤအုပ်စုတွင် ပါဝင်သော ရွှေနှင့် လက်ဝတ်ရတနာဈေးနှုန်းများ သိသာစွာ မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။
- (ဍ) အစားအစာမဟုတ်သောအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၌ ၁၄၁.၈၄ ရှိ၍ ယခင်လအခြေအနေ ၁၄၀.၈၈ နှင့်နှိုင်းယှဉ်ပါက ၀.၆၈% မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။



အပိုင်း(ခ)

၂၀၁၉ ခုနှစ်၊ မေလနှင့် ၂၀၂၀ ပြည့်နှစ်၊ မေလ စားသုံးသူဈေးဆနှုန်းနှိုင်းယှဉ်ချက် စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)

၁။ ၂၀၂၀ ပြည့်နှစ်၊ မေလအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၆၀.၁၂ ဖြစ်ရာ ယခင်နှစ် အလားတူလ၏ စားသုံးသူဈေးဆနှုန်း ၁၅၃.၆၆ နှင့် နှိုင်းယှဉ်ပါက ၄.၂၁% မြင့်တက်လာပါသည်။ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအုပ်စု၏ဈေးဆနှုန်းမှာ ကျဆင်းလာသော်လည်း ကျန် အုပ်စုများ၏ ဈေးဆနှုန်းများမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခဲ့ပါသည်။

အုပ်စုအလိုက် အသေးစိတ်စိစစ်ခြင်း

၂။ ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးအတွက် စားသုံးသူ ဈေးဆနှုန်းများကိုအုပ်စုအလိုက် အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည် -

(က) **အစားအစာအုပ်စု၏** ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၌ ၁၇၃.၁၁ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလအခြေအနေ ၁၆၈.၇၇ နှင့်နှိုင်းယှဉ်ပါက ၂.၅၇% မြင့်တက်လာပါသည်။ ဆန်(ဧည့်မထ) ၀.၂၄%၊ မြေပဲဆီ ၈.၆၄%၊ နှမ်းဆီ ၄.၂၄%၊ စားအုန်းဆီ ၇.၅၇%၊ ဝက်သား ၁၁.၅၈%၊ အမဲသား ၇.၄၂%၊ ငါးခူ ၈.၇၉%၊ ငါးရဲ့ ၇.၀၆%၊ ငါးမြစ်ချင်း ၁၅.၀၉%၊ ပုစွန်ခြောက် ၆.၀၃%၊ ငါးရဲ့ခြောက် ၉.၆၄%၊ ရေကျိုငါးပိ ၄.၈၅%၊ အာလူး ၈.၂၈%၊ ကြက်သွန်ဖြူ ၄၃.၄၁% နှင့် ကြက်သွန်နီ ၁၇.၇၁% အသီးသီး မြင့်တက်လာခဲ့ပါသည်။ သို့သော် ကြက်သား ၄.၈၇%၊ ဘဲဥ ၇.၅၅% နှင့် ကြက်ဥ ၁၃.၁၇% တို့ဖြင့် အသီးသီးကျဆင်းလာပါသည်။ အလားတူ ခရမ်းချဉ်သီးဈေးနှုန်း မှာ ၄၉.၈၈% ဖြင့် သိသာထင်ရှားစွာ ကျဆင်းခဲ့ပါသည်။

(ခ) **ဆေးလိပ်နှင့် အပျော်ယမကာအုပ်စု၏** ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၆၂.၈၂ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလ အခြေအနေ ၁၅၁.၅၄ နှင့် နှိုင်းယှဉ်ပါက ၇.၄၄% မြင့်တက်နေပါသည်။ ဤအုပ်စုတွင်ပါဝင်သော အရက်(ပြည်တွင်း/ပြည်ပ)၊ ဘီယာ (ပြည်တွင်း/ပြည်ပ)၊ ကွမ်းရွက်၊ ကွမ်းသီးခြမ်း၊ စီးကရက် (ပြည်တွင်း/ ပြည်ပ)နှင့် ဆေးပေါ့လိပ်ဈေးနှုန်းများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက် လာခဲ့ပါသည်။

- (ဂ) **အဝတ်အထည်အုပ်စု၏** ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၂၉.၆၉ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလအခြေအနေ ၁၂၅.၈၂ နှင့်နှိုင်းယှဉ်ပါက ၃.၀၈% မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ဤအုပ်စုတွင်ပါဝင်သော လုံချည် (အမျိုးသမီး/အမျိုးသား)၊ ဂျာကင်၊ ရုပ်အင်္ကျီ၊ တီရှပ်၊ စပို့ရှပ်၊ စွပ်ကျယ်၊ ဘောင်းဘီ (အရှည်/အတို)၊ ဘလောက်စ်အင်္ကျီ၊ ဆွယ်တာ၊ ခြေအိတ်၊ မိုးကာအင်္ကျီနှင့် စက်ချုပ်ခ (အမျိုးသမီး) နှင့် ဖိနပ်(သား/ရေ/ရော်ဘာ) ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်ခဲ့ပါသည်။
- (ဃ) **အိမ်လခနှင့်အိမ်ပြင်ခအုပ်စု၏** ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၉၉.၇၁ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလ အခြေအနေ ၁၅၅.၈၇ နှင့်နှိုင်းယှဉ်ပါက ၂၈.၁၃% ဖြင့် သိသာစွာ မြင့်တက်လာပါသည်။ ဤအုပ်စုတွင်ပါဝင်သော အိမ်ငှားခ၊ အိမ်ဆောက်ပစ္စည်း များ၊ အိမ်ပြင်အလုပ်သမားခ၊ ရေဖိုး၊ ဂတ်စ်ဓာတ်ငွေ၊ ထင်းနှင့် မီးသွေးဈေးနှုန်း များမှာ ယခင်နှစ်ကထက် မြင့်တက်လာသည့်အပြင် လျှပ်စစ်ဓာတ်အားခနှုန်းထား များ တိုးမြှင့်ကောက်ခံခြင်းကြောင့် ယခင်နှစ်ကထက် သိသာစွာမြင့်တက်လာခြင်း ကြောင့် ဖြစ်ပါသည်။
- (င) **အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၏** ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၃၃.၅၈ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလ အခြေအနေ ၁၂၇.၄၂ နှင့် နှိုင်းယှဉ်ပါက ၄.၈၃% မြင့်တက်ခဲ့ပါသည်။ ဤအုပ်စုတွင်ပါဝင်သော ပရိဘောဂ ပစ္စည်းဈေးနှုန်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် သင်ဖြူးဖျာ၊ မျက်နှာ သုတ်ပုဝါ၊ ခြင်ထောင်၊ စောင်နှင့် ရေခဲသေတ္တာဈေးနှုန်းများမှာ ယခင်နှစ်ကထက် သိသာစွာမြင့်တက်ခဲ့၍ ဖြစ်ပါသည်။
- (စ) **ကျန်းမာရေးအုပ်စု၏** ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၆၁.၈၈ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလအခြေအနေ ၁၅၂.၅၃ နှင့်နှိုင်းယှဉ်ပါက ၆.၁၃% မြင့်တက်လျက်ရှိပါ သည်။ ဤအုပ်စုတွင်ပါဝင်သော ဆေးကုသခဈေးနှုန်းများ၊ ဆေးဈေးနှုန်းများနှင့် တိုင်းရင်းဆေးဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်နေကြောင်း တွေ့ရှိရ ပါသည်။
- (ဆ) **သယ်ယူပို့ဆောင်ရေးအုပ်စု၏** ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၀၁.၂၆ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလ အခြေအနေ ၁၁၆.၁၀ နှင့်နှိုင်းယှဉ်ပါက ၁၂.၇၉% ကျဆင်းလာ

ပါသည်။ ယင်းအုပ်စုဈေးဆနှုန်းတွင်ပါဝင်သော ပြည်ပမှ တင်သွင်းသည့် ဒီဇယ်ဆီ ဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်၊ မေလတွင် ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၂.၅၈ ရှိရာမှ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် အမေရိကန်ဒေါ်လာ ၃၃.၆၆ သို့ သိသိသာသာကျဆင်းလာပြီး ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းမှာလည်း ၂၀၁၉ ခုနှစ်၊ မေလတွင် တစ်ဂါလန်လျှင် ၄၇၀၂.၇၀ ကျပ်ရှိရာမှ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ၂၄၆၆.၉၁ ကျပ်သို့ ကျဆင်းလာပါသည်။ အလားတူ ပြည်ပမှ တင်သွင်းသည့် ဓာတ်ဆီ ဈေးနှုန်းမှာ ၂၀၁၉ ခုနှစ်၊ မေလတွင် ဓာတ်ဆီတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၄.၉၄ ရှိရာမှ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် အမေရိကန်ဒေါ်လာ ၃၀.၅၁ သို့ သိသိသာသာကျဆင်းလာပြီး ပြည်တွင်းဓာတ်ဆီဈေးနှုန်းမှာလည်း ၂၀၁၉ ခုနှစ်၊ မေလတွင် တစ်ဂါလန်လျှင် ၄၃၈၈.၅၄ ကျပ် ရှိရာမှ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ၂၁၇၅.၄၀ ကျပ်သို့ ကျဆင်းလာပါသည်။ သို့ရာတွင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ ဘတ်စ်ကားခ၊ အငှားယာဉ်ခများနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းစရိတ် ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာခဲ့ပါသည်။

- (ဇ) ဆက်သွယ်ရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၀၁.၃၃ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလ အခြေအနေ ၁၀၁.၅၉ နှင့်နှိုင်းယှဉ်ပါက ၀.၂၆% ကျဆင်းလာပါသည်။ ဤအုပ်စုတွင်ပါဝင်သော မိုဘိုင်းလ်ဖုန်းဈေးနှုန်းများမှာ Model အသစ်များဝင်ရောက်မှုများပြီး Model အဟောင်းများ၏ ဈေးနှုန်းများမှာ ကျဆင်းလာသောကြောင့် ဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။
- (ဈ) အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှုအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၂၃.၂၄ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလအခြေအနေ ၁၂၀.၄၉ နှင့် နှိုင်းယှဉ်ပါက ၂.၂၈% မြင့်တက်ခဲ့ပါသည်။ ဤအုပ်စုတွင် ပါဝင်သော စီဒီတိပ်ခွေ၊ သတင်းစာ၊ ဂျာနယ်၊ ဗလာစာအုပ်၊ စာရေးစက္ကူနှင့် ကွန်ပျူတာဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။
- (ည) ပညာရေးအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၄၀.၀၄ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလအခြေအနေ ၁၃၅.၀၂ နှင့်နှိုင်းယှဉ်ပါက ၃.၇၂% မြင့်တက်နေသည်ကို

တွေ့ရှိရပါသည်။ ဤအုပ်စုတွင်ပါဝင်သော ကျူရှင်လခနှင့် သင်တန်းကြေးဈေးနှုန်းများမှာ ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်လျက်ရှိပါသည်။

(င) ပြင်ပအစားအသောက်အုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၄၀.၁၉ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလ အခြေအနေ ၁၂၇.၉၇ နှင့်နှိုင်းယှဉ်ပါက ၉.၅၅% မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုအတွင်းပါဝင်သော အကြော်စုံ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ၊ ခေါက်ဆွဲကြော်/ ကြာဇံကြော်၊ ကြေးအိုး၊ ထမင်းနှင့်ဟင်းခါး၊ ဒံပေါက်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေခဲမုန့်၊ ကွမ်းယာ၊ လက်ဖက်အစို၊ နှစ်ပြန်ကြော်နှင့် အဆောင်ငှားရမ်းခဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။

(၅) အထွေထွေကုန်ပစ္စည်းအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၄၉.၂၂ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလ အခြေအနေ ၁၃၇.၅၉ နှင့်နှိုင်းယှဉ်ပါက ၈.၄၅% မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုတွင်ပါဝင်သော ကုန်ပစ္စည်းအများစုကို ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းများ မြင့်တက်လာခဲ့ရာ၌ ရွှေထည်ပစ္စည်းဈေးနှုန်းမှာ ၁၄.၈၁%၊ လက်ဝတ်ရတနာ ၁၈.၅၂%၊ ဆံပင်ညှပ်ခ(ကျား) ၆.၃၄%၊ ဆံပင်ညှပ်ခ(မ) ၆.၃၉%၊ ကိုယ်တိုက်ဆပ်ပြာ ၂.၈၂%၊ သနပ်ခါး ၄.၆၀%၊ သွားတိုက်ဆေး ၉.၂၃%၊ သွားတိုက်တံ ၅.၂၈% နှင့် မုတ်ဆိတ်ရိတ်ဓား ၁၃.၇၇% တို့ဖြင့် သိသာစွာ မြင့်တက်ခဲ့၍ ဖြစ်ပါသည်။

(၆) အစားအစာမဟုတ်သောအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၄၁.၈၄ ရှိ၍ ၂၀၁၉ ခုနှစ်၊ မေလ အခြေအနေ ၁၃၂.၃၉ နှင့်နှိုင်းယှဉ်ပါက ၇.၁၃% မြင့်တက်လာခဲ့ပါသည်။ အစားအစာမဟုတ်သောအုပ်စုတွင် ပါဝင်သော အုပ်စုများအနက် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအုပ်စု ကျဆင်းလာသည်မှလွဲ၍ ကျန်အုပ်စုများ၏ ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။

အပိုင်း(၈)

**စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတင်ပြခြင်း**

**၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအခြေအနေတင်ပြခြင်း**

၁။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၉ ခုနှစ်၊ ဇွန်လမှ ၂၀၂၀ ပြည့်နှစ်၊ မေလအထိ) တစ်နှစ် တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ်၊ မေလတွင် ၁၅၃.၆၆ ရှိခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ၁၆၁.၇၂ ဖြစ်ပေါ်ခဲ့ပါသည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစ၍ တဖြည်း ဖြည်း ကျဆင်းလာခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ၁၆၀.၀၀ ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော် ယခုလ တွင် ၁၆၀.၁၂ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်လနှင့်ထူးခြားစွာပြောင်းလဲမှုမရှိကြောင်း တွေ့ရှိရပါသည်။


၂။ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူ ဈေးဆနှုန်းများကိုကြည့်လျှင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး (၃) မြို့တို့တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မန္တလေးမြို့တို့တွင် ကျဆင်းလျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။ သို့သော် မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှာ သိသာစွာ ပြောင်းလဲမှုမရှိပါ။ လအလိုက် ပြောင်းလဲမှုရာခိုင်နှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁.၁၉% ဖြင့် အများဆုံး ပြောင်းလဲမှုဖြစ်ပေါ်နေပြီး မန္တလေးတိုင်း ဒေသကြီးတွင် (-၀.၇၀)% ဖြင့် အနည်းဆုံးပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

**၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း**

၃။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၉ ခုနှစ်၊ ဇွန်လမှ ၂၀၂၀ ပြည့်နှစ်၊ မေလအထိ) တစ်နှစ် တာကာလအတွင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာ ပါက ၂၀၁၉ ခုနှစ်၊ မေလတွင် ၉.၅၇% ရှိခဲ့ရာမှ ဇွန်လတွင် ၉.၅၁% သို့ အနည်းငယ် ပြန်လည် ကျဆင်းသွားပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများ မြင့်တက်လာခြင်း ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀.၈၇% သို့ သိသိသာသာ ဆက်လက် မြင့်တက်လာခဲ့ပါ သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှစ၍ ကုန်စည်ဈေးနှုန်းတက်နှုန်းများ တဖြည်းဖြည်း ပြန်လည်လျော့နည်းလာရာ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ

အထိ လျော့နည်းလာခဲ့သော်လည်း ဒီဇင်ဘာလတွင် ၉.၄၅% သို့ပြန်လည်မြင့်တက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစ၍ နှစ်အလိုက်တိုးနှုန်းအရှိန်မှာ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ရာ မေလတွင် ၄.၂၁% ဖြစ်ပေါ်ခဲ့ပါသည်။

၄။ တစ်နိုင်ငံလုံးအတွက် ၂၀၂၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ မေလအထိ တစ်နှစ်ပျမ်းမျှ ၈.၃၅% ရှိ၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအထိ တစ်နှစ်ပျမ်းမျှ ၈.၈၀% နှင့် နှိုင်းယှဉ်ပါက ၀.၄၅% လျော့နည်းလာကြောင်း တွေ့ရှိရပါသည်။ ၂၀၁၉ ခုနှစ်၊ မေလမှ ၂၀၂၀ ပြည့်နှစ်၊ မေလအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းများကို လေ့လာပါက ၂၀၁၉ ခုနှစ်၊ မေလတွင် ၇.၈၂% ရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ၈.၆၁% ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကုန်ပစ္စည်းဈေးနှုန်းများ တက်နှုန်းနည်းခဲ့၍ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်လျော့နည်းခဲ့ပါသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ခရီးသွားရာသီဖြစ်၍ ခရီးသွားလာသူများပြားပြီး လောင်စာဆီဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းနှင့် စားသုံးကုန်စည်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် ဒီဇင်ဘာလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်ပြန်လည်မြင့်တက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှစ၍ လျှပ်စစ်ဓာတ်အားခနှုန်းထားများ တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် စားသုံးသူဈေးဆနှုန်းတိုးနှုန်းအရှိန်များ မြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၉.၂၀% အထိ မြင့်တက်လာပါသည်။ သို့သော် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစ၍ တိုးနှုန်းအရှိန် ပြန်လည်လျော့ကျလာခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈.၃၅% သို့ ရောက်ရှိခဲ့ပါသည်။



၅။ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး (၃) မြို့၏ စားသုံးသူဈေးဆနှုန်းနှင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို ဇယား (၂) ဖြင့် တင်ပြထားပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂.၇၉% ဖြင့် ပထမအမြင့်ဆုံး၊ မန္တလေးမြို့တွင် ၁၂.၂၈% ဖြင့် ဒုတိယအမြင့်ဆုံး၊ နေပြည်တော်တွင် ၁၀.၃၉% ဖြင့် တတိယ အမြင့်ဆုံး အသီးသီးဖြစ်ပေါ်လျက်ရှိပါသည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်း ဒေသကြီးတွင် ၈.၆၆% ဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အများဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တွင် ၀.၅၂% ဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ပါကြောင်း အစီရင်ခံတင်ပြအပ် ပါသည်။

**သုံးသပ်တင်ပြချက်**

၆။ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ဖြစ်ပေါ်ခဲ့သော ကုန်ပစ္စည်းဈေးနှုန်း ပြောင်းလဲမှု အခြေအနေ များကို အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်-

- (က) ယခုလအတွင်း ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများကို ယခင်လနှင့် နှိုင်းယှဉ်ပါက အနည်းငယ် မြင့်တက်လျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ မိုးစပါးစိုက်ပျိုးချိန် နီးကပ်လာခြင်း၊ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကာလဖြစ်၍ ပို့ဆောင်ဆက် သွယ်ရေးခက်ခဲနေသော နယ်မြေဒေသ ကန့်သတ်ချက် အခြေအနေများအရ ဆန် ဝင်ရောက်မှုနှင့် တင်ပို့မှုများ နည်းပါးနေခြင်း၊ ဝယ်လိုအားများခြင်းတို့ကြောင့် ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။
- (ခ) စားသုံးဆီအုပ်စုတွင် ပါဝင်သည့် ကုန်ကြမ်းဖြစ်သော မြေပဲဆီအထွက်နည်းခြင်း ကြောင့် မြေပဲဆီဈေးနှုန်းမှာ မြင့်တက်လာသော်လည်း နှမ်းဆီနှင့် စားအုန်းဆီ ဈေးနှုန်းများမှာ ကျဆင်းလာပါသည်။ ပြည်ပစားအုန်းဆီ တင်သွင်းသည့် ဈေးနှုန်း များမှာ ယခင်လတွင် မက်ထရစ်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၀.၅၅ ရှိခဲ့ရာမှ ယခုလတွင် အမေရိကန်ဒေါ်လာ ၄၈၆.၆၄ သို့ ကျဆင်းလာပါသည်။ အလားတူ ပြည်ပမှ စားအုန်းဆီ တင်သွင်းသည့်ပမာဏ တိုးမြင့်လာခဲ့ပြီး ကုန်စည် စီးဆင်းမှုလမ်းကြောင်း ပိတ်ထားခြင်းများ ပြန်လည်ဖြေလျော့ခဲ့သဖြင့် ဈေးကွက်

အတွင်းသို့ ကုန်ပစ္စည်းဝင်ရောက်မှု များပြားလာ၍ ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းများ ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။

- (ဂ) အသား၊ ငါး နှင့် ဥအုပ်စုတွင် ပါဝင်သော အသားဈေးနှုန်းများတွင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကာလတွင် ကြက်သားဖောက်လုပ်ငန်းများ ရပ်ဆိုင်းလိုက်သည့်အတွက် ကြက်သားဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။ ပြည်ပမှ ကျွဲ၊ နွား၊ ဆိတ်ဝယ်ယူမှုများ ရှိနေခြင်းနှင့် ဆိတ်ကောင်ရေ မွေးမြူသူရှားပါးလာခြင်းတို့ကြောင့် အမဲသားနှင့် ဆိတ်သား ဈေးနှုန်းများ ယခင်လကထက် မြင့်မားနေပါသည်။ အသားဈေးနှုန်းများ မြင့်မားနေသဖြင့် စားသုံးမှုလျော့နည်းလာပြီး ငါးစားသုံးမှု ပိုမိုများပြားခြင်း၊ ရာသီဥတု ပူပြင်းသောကာလဖြစ်၍ ငါးဖမ်းဆီးရရှိမှုနည်းပါးလာခြင်းနှင့် ငါးမွေးမြူစရိတ် မြင့်မားလာခြင်းတို့ကြောင့် ငါးဈေးနှုန်းများ မြင့်တက်နေသည်ကိုတွေ့ရှိရပါသည်။ ဥအထွက်နှုန်းများလာသောကြောင့် ဘဲဥ၊ ကြက်ဥဈေးနှုန်းမှာလည်း ဆက်လက်ကျဆင်းလာသည် ကိုတွေ့ရှိရပါသည်။
- (ဃ) ရာသီဥတုပူပြင်းလာသဖြင့် သီးနှံထွက်ရှိမှု လျော့ကျကာ ဘူးသီးနှင့် ခရမ်းသီးဈေးနှုန်းများ မြင့်တက်နေသော်လည်း ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်နှင့် ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ဒေသအလိုက် တင်ပို့ရောင်းချရာတွင်လည်း COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်၍ ခရီးသွားလာမှုကန့်သတ်ချက်များရှိသဖြင့် ဝယ်လိုအားထက် ရောင်းလိုအားများခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းနေပါသည်။
- (င) စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူနှင့် ကြက်သွန်နီဈေးနှုန်းမှာ ကြက်သွန်များ အသစ်ပေါ်ချိန်ဖြစ်၍ ကုန်ပစ္စည်းအဝင်များလာခြင်းနှင့် နယ်စပ်တင်ပို့မှုများ လျော့နည်းနေခြင်းတို့ကြောင့် ဈေးနှုန်းများ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ အလားတူ ကုလားပဲဈေးနှုန်းများ အနည်းငယ် ကျဆင်းလာပါသည်။
- (စ) ယခုလတွင် ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းမှာ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁၁၃၇၈၂၆.၁၁ ကျပ်ဖြစ်သဖြင့် လွန်ခဲ့သောနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄.၈၁% မြင့်တက်လျက်ရှိသကဲ့သို့ လွန်ခဲ့သောလကထက်လည်း ၄.၄၀% မြင့်တက်လာပါသည်။



ကမ္ဘာ့ရွှေဈေးနှုန်းမှာ ယခင်လတွင် တစ်ထရိုင်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၆၉.၆၀ ရှိရာမှ ၁၇၂၁.၀၁ သို့ ၃.၀၈% မြင့်တက်ခဲ့ပါသည်။ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာသည့် နည်းတူမြန်မာ့ရွှေဈေးနှုန်းမှာ လိုက်ပါမြင့်တက်လျက်ရှိပါသည်။

(ဆ) ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ဖြစ်ပေါ်ခဲ့သော လောင်စာဆီဈေးနှုန်းများမှာ ပြည်ပ မှ တင်သွင်းရာ၌ ဒီဇယ်ဆီတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၈.၇၁ မှ ၃၃.၆၆ သို့ လည်းကောင်း၊ ဓာတ်ဆီတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၉.၄၈ မှ ၃၀.၅၁ သို့လည်းကောင်း သိသိသာသာ မြင့်တက်လာပါသည်။ ပြည်ပမှတင်သွင်းသည့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ပြည်တွင်းဓာတ်ဆီဈေးနှုန်း မှာ လိုက်ပါမြင့်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

၇။ ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာ လည်း ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက တစ်ဒေါ်လာလျှင် ၁၁၁ ကျပ် ကျဆင်းလာပြီး ယခင်လနှင့်နှိုင်းယှဉ်လျှင် ၇ ကျပ်ခန့် ကျဆင်းနေသည်ကို တွေ့ရှိရပါသည်။

၈။ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြည်ပ မှတင်သွင်းသော လောင်စာဆီဈေးနှုန်းများ သိသိသာသာ မြင့်တက်လာပါသည်။ ထို့အပြင် ကမ္ဘာ တစ်ဝန်းတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေပြီး ခရီးသွားလာမှု ဒေသအလိုက် ကန့်သတ်ချက် ဖြေလျော့ထားခြင်းများ ရှိလာသဖြင့် လောင်စာဆီအသုံးပြုမှု အနည်းငယ် မြင့်တက်လာပြီး ပြည်တွင်းဓာတ်ဆီဈေးနှုန်းများလည်း အနည်းငယ် မြင့်တက်လာခြင်း၊ နိုင်ငံတော်အစိုးရနှင့် ပရဟိတအသင်းအဖွဲ့များမှ အခြေခံလူတန်းစားအိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန် ပစ္စည်းများ လှူဒါန်းထောက်ပံ့ပေးခြင်းများ ဆက်လက်ရှိနေခြင်းနှင့် ပြည်တွင်းရွှေဈေးနှုန်းမှာ လည်း မြင့်တက်လာခြင်းတို့ကြောင့် စားသုံးသူဈေးဆနှုန်းမှာ အနည်းငယ် မြင့်တက်ခဲ့ပါသည်။

ဇယား (၁) တစ်နိုင်ငံလုံး၏ အုပ်စုအလိုက် စားသုံးသူဈေးဆနှုန်းနှင့်  
 ငွေကြေးဖောင်းပွမှုနှုန်း  
 (၂၀၂၀ ပြည့်နှစ်၊ မေလ)

အခြေခံနှစ်၊ ၂၀၁၂=၁၀၀

| COICOP Code | အုပ်စုအမည်   | အလေးပေးရာခိုင်နှုန်း | ၂၀၁၉ ခုနှစ် |        | ၂၀၂၀ ပြည့်နှစ် |       | ယခင်လနှင့်နှိုင်းယှဉ်လျှင် ပြောင်းလဲသည့် ရာခိုင်နှုန်း | နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း | ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (၂၀၂၀ ပြည့်နှစ်၊ မေလ အထိ) |
|-------------|--|----------------------|-------------|--------|----------------|-------|--|-------------------------------------|--|
|             |  |                      | မေလ         | ဧပြီလ  | မေလ            |       |  |                                     |  |
| (၁)         | (၂)  | (၃)                  | (၄)         | (၅)    | (၆)            | (၇)   | (၈)  | (၉)                                 |  |
| (က)         | စုစုပေါင်းစားသုံးသူဈေးဆနှုန်း                                    | ၁၀၀.၀၀               | ၁၅၃.၆၆      | ၁၆၀.၀၀ | ၁၆၀.၁၂         | ၀.၀၈  | ၄.၂၁   | ၈.၃၅                                |  |
| ၀၁          | အစားအစာအုပ်စု  | ၅၈.၄၆                | ၁၆၈.၇၇      | ၁၇၃.၅၉ | ၁၇၃.၁၁         | -၀.၂၇ | ၂.၅၇   | ၇.၂၉                                |  |
|             | အစားအစာမဟုတ်သောအုပ်စု  | ၄၁.၅၄                | ၁၃၂.၃၉      | ၁၄၀.၈၈ | ၁၄၁.၈၄         | ၀.၆၈  | ၇.၁၄   | ၁၀.၂၄                               |  |
| ၀၂          | ဆေးလိပ်နှင့်အဖျော်ယမကာ   | ၁.၆၅                 | ၁၅၁.၅၄      | ၁၆၂.၆၃ | ၁၆၂.၈၂         | ၀.၁၂  | ၇.၄၄   | ၉.၉၀                                |  |
| ၀၃          | အဝတ်အထည်   | ၃.၂၄                 | ၁၂၅.၈၂      | ၁၂၉.၆၉ | ၁၂၉.၆၉         | ၀.၀၀  | ၃.၀၈   | ၄.၄၁                                |  |
| ၀၄          | အိမ်လခနှင့်အိမ်ပြင်ခ   | ၈.၀၈                 | ၁၅၅.၈၇      | ၁၉၉.၅၉ | ၁၉၉.၇၁         | ၀.၀၆  | ၂၈.၁၃  | ၂၈.၆၀                               |  |
| ၀၅          | အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်               | ၂.၃၄                 | ၁၂၇.၄၂      | ၁၃၃.၅၇ | ၁၃၃.၅၈         | ၀.၀၁  | ၄.၈၃   | ၆.၅၇                                |  |
| ၀၆          | ကျန်းမာရေး   | ၂.၁၃                 | ၁၅၂.၅၃      | ၁၆၁.၈၇ | ၁၆၁.၈၈         | ၀.၀၁  | ၆.၁၃   | ၈.၄၅                                |  |
| ၀၇          | သယ်ယူပို့ဆောင်ရေး  | ၁၀.၁၄                | ၁၁၆.၁၀      | ၉၉.၅၇  | ၁၀၁.၂၆         | ၁.၆၉  | -၁၂.၇၉   | -၀.၂၀                               |  |
| ၀၈          | ဆက်သွယ်ရေး   | ၁.၆၂                 | ၁၀၁.၅၉      | ၁၀၁.၃၃ | ၁၀၁.၃၃         | ၀.၀၀  | -၀.၂၆  | -၀.၅၅                               |  |
| ၀၉          | အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှု                                     | ၁.၀၃                 | ၁၂၀.၄၉      | ၁၂၃.၂၄ | ၁၂၃.၂၄         | ၀.၀၀  | ၂.၂၈   | ၁၀.၇၄                               |  |
| ၁၀          | ပညာရေး   | ၂.၁၅                 | ၁၃၅.၀၂      | ၁၄၀.၀၄ | ၁၄၀.၀၄         | ၀.၀၀  | ၃.၇၂   | ၄.၃၂                                |  |
| ၁၁          | ပြင်ပအစားအသောက်  | ၅.၉၆                 | ၁၂၇.၉၇      | ၁၃၇.၈၅ | ၁၄၀.၁၉         | ၁.၆၉  | ၉.၅၅   | ၆.၅၃                                |  |
| ၁၂          | အထွေထွေကုန်ပစ္စည်း   | ၃.၂၁                 | ၁၃၇.၅၉      | ၁၄၆.၇၉ | ၁၄၉.၂၂         | ၁.၆၆  | ၈.၄၅   | ၉.၆၅                                |  |
| (ခ)         | အစားအစာနှင့် လောင်စာဆီ မပါဝင်သော စားသုံးသူ ဈေးဆနှုန်း (Core CPI) | ၃၂.၆၃                | ၁၂၇.၃၁      | ၁၄၂.၉၂ | ၁၄၃.၈၇         | ၀.၆၇  | *၁၃.၀၁   | *၁၂.၈၂                              |  |

\* အစားအစာနှင့် လောင်စာဆီ မပါဝင်သော ငွေကြေးဖောင်းပွမှုနှုန်း (Core Inflation)

ဇယား(၂) တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့်  
ငွေကြေးဖောင်းပွမှုနှုန်း  
(၂၀၂၀ ပြည့်နှစ်၊ မေလ)

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀


| အမှတ်စဉ်              | တိုင်းဒေသကြီး/ပြည်နယ်  | အလေးပေးရာခိုင်နှုန်း | ၂၀၁၉ ခုနှစ်   |               | ၂၀၂၀ ပြည့်နှစ် |             | ယခင်လနှင့်နှိုင်းယှဉ်လျှင် ပြောင်းလဲသည့် ရာခိုင်နှုန်း | နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း | ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (၂၀၂၀ ပြည့်နှစ်၊ မေလ အထိ) |
|-----------------------|------------------------|----------------------|---------------|---------------|----------------|-------------|--|-------------------------------------|--|
|                       |                        |                      | မေလ           | ဧပြီလ         | မေလ            |             |  |                                     |  |
| (၁)                   | (၂)                    | (၃)                  | (၄)           | (၅)           | (၆)            | (၇)         | (၈)  | (၉)                                 |  |
| ၁                     | ကချင်ပြည်နယ်           | ၃.၀၁                 | ၁၅၁.၀၁        | ၁၅၆.၉၂        | ၁၅၈.၀၁         | ၀.၆၉        | ၄.၆၄   | ၃.၇၃                                |  |
| ၂                     | ကယားပြည်နယ်            | ၀.၅၂                 | ၁၅၆.၀၂        | ၁၅၈.၉၅        | ၁၅၈.၃၀         | -၀.၄၁       | ၁.၄၆   | ၆.၆၉                                |  |
| ၃                     | ကရင်ပြည်နယ်            | ၃.၁၃                 | ၁၃၈.၉၂        | ၁၄၆.၆၈        | ၁၄၆.၈၉         | ၀.၁၄        | ၅.၇၃   | ၆.၉၇                                |  |
| ၄                     | ချင်းပြည်နယ်           | ၀.၇၄                 | ၂၀၄.၂၆        | ၂၀၇.၄၃        | ၂၀၆.၀၅         | -၀.၆၇       | ၀.၈၈   | ၅.၉၉                                |  |
| ၅                     | စစ်ကိုင်းတိုင်းဒေသကြီး | ၁၁.၁၂                | ၁၅၄.၅၉        | ၁၅၅.၇၂        | ၁၅၅.၃၉         | -၀.၂၁       | ၀.၅၂   | ၈.၉၃                                |  |
| ၆                     | တနင်္သာရီတိုင်းဒေသကြီး | ၂.၈၅                 | ၁၃၆.၈၄        | ၁၃၉.၆၂        | ၁၃၉.၆၅         | ၀.၀၂        | ၂.၀၅   | ၆.၀၆                                |  |
| ၇                     | ပဲခူးတိုင်းဒေသကြီး     | ၈.၈၄                 | ၁၄၉.၀၆        | ၁၅၆.၄၄        | ၁၅၆.၈၆         | ၀.၂၇        | ၅.၂၃   | ၈.၅၈                                |  |
| ၈                     | မကွေးတိုင်းဒေသကြီး     | ၇.၃၄                 | ၁၆၃.၀၄        | ၁၆၉.၈၂        | ၁၆၉.၇၈         | -၀.၀၂       | ၄.၁၄   | ၉.၉၆                                |  |
| ၉                     | မန္တလေးတိုင်းဒေသကြီး   | ၁၁.၀၉                | ၁၄၇.၈၆        | ၁၅၂.၉၉        | ၁၅၁.၉၂         | -၀.၇၀       | ၂.၇၅   | ၉.၄၈                                |  |
| ၁၀                    | မွန်ပြည်နယ်            | ၅.၁၄                 | ၁၄၄.၈၅        | ၁၄၅.၆၄        | ၁၄၅.၈၀         | ၀.၁၁        | ၀.၆၆   | ၅.၁၁                                |  |
| ၁၁                    | ရခိုင်ပြည်နယ်          | ၄.၄၃                 | ၁၈၈.၁၂        | ၁၉၃.၆၇        | ၁၉၄.၁၅         | ၀.၂၅        | ၃.၂၀   | ၄.၈၁                                |  |
| ၁၂                    | ရန်ကုန်တိုင်းဒေသကြီး   | ၇.၄၈                 | ၁၄၃.၀၁        | ၁၅၁.၅၀        | ၁၅၁.၇၃         | ၀.၁၅        | ၆.၁၀   | ၈.၆၈                                |  |
| ၁၃                    | ရှမ်းပြည်နယ်           | ၉.၁၂                 | ၁၆၃.၀၈        | ၁၆၈.၀၀        | ၁၆၇.၆၅         | -၀.၂၁       | ၂.၈၀   | ၆.၀၄                                |  |
| ၁၄                    | ဧရာဝတီတိုင်းဒေသကြီး    | ၉.၉၁                 | ၁၅၆.၂၂        | ၁၆၇.၇၆        | ၁၆၉.၇၅         | ၁.၁၉        | ၈.၆၆   | ၁၂.၇၉                               |  |
| ၁၅                    | ပြည်ထောင်စုနယ်မြေ      | ၁.၄၁                 | ၁၃၆.၉၈        | ၁၄၅.၇၆        | ၁၄၅.၈၇         | ၀.၀၇        | ၆.၄၉   | ၉.၀၁                                |  |
| ၁၆                    | ရန်ကုန်မြို့           | ၁၀.၆၁                | ၁၅၂.၇၉        | ၁၆၂.၁၄        | ၁၆၂.၃၅         | ၀.၁၃        | ၆.၂၆   | ၈.၀၃                                |  |
| ၁၇                    | မန္တလေးမြို့           | ၂.၅၈                 | ၁၄၉.၇၃        | ၁၆၁.၁၃        | ၁၆၀.၁၈         | -၀.၅၉       | ၆.၉၈   | ၁၂.၂၈                               |  |
| ၁၈                    | နေပြည်တော်             | ၀.၆၉                 | ၁၄၃.၀၁        | ၁၄၇.၈၃        | ၁၄၈.၄၆         | ၀.၄၃        | ၃.၈၁   | ၁၀.၃၉                               |  |
| <b>တစ်နိုင်ငံလုံး</b> |                        | <b>၁၀၀.၀၀</b>        | <b>၁၅၃.၆၆</b> | <b>၁၆၀.၀၀</b> | <b>၁၆၀.၁၂</b>  | <b>၀.၀၈</b> | <b>၄.၂၁</b>  | <b>၈.၃၅</b>                         |  |

ဇယား(၃)အဓိကကျသောကုန်ပစ္စည်းများ၏လက်လီဈေးနှုန်းပြောင်းလဲမှုများ  
(၂၀၂၀ ပြည့်နှစ် မေလ)

အခြေခံနှုန်း၊ ၂၀၂၀=၁၀၀


| အမှတ်စဉ် | ကုန်ပစ္စည်း    | အမျိုးအစား   | အချိန်အတွယ် | ၂၀၂၀ ပြည့်နှစ် |            | ၂၀၁၉ ခုနှစ်မေလ (ကျပ်) | ယခင်လနှင့်နှိုင်းယှဉ်လျှင်ပြောင်းလဲသည့် % | ယခင်နှစ်အလားတူလနှင့်နှိုင်းယှဉ်လျှင်ပြောင်းလဲသည့် % |
|----------|----------------|--------------|-------------|----------------|------------|-----------------------|---|---|
|          |                |              |             | ဧပြီလ (ကျပ်)   | မေလ (ကျပ်) |                       |   |   |
| ၁        | ဆန်            | ဧည့်မထ (၃၅%) | ပြည်        | ၁၅၀၇.၅၉        | ၁၅၀၉.၆၃    | ၁၅၀၆.၀၇               | ၀.၁၄                                      | ၀.၂၄  |
| ၂        | မြေပဲဆီ        | ပြည်တွင်း    | ပိဿာ        | ၆၉၂၉.၂၀        | ၆၉၃၉.၈၆    | ၆၃၈၇.၆၈               | ၀.၁၅                                      | ၈.၆၄  |
| ၃        | နှမ်းဆီ        | ပြည်တွင်း    | ။           | ၆၈၃၂.၁၉        | ၆၈၃၀.၃၁    | ၆၅၅၂.၅၀               | -၀.၀၃                                     | ၄.၂၄  |
| ၄        | စားအုန်းဆီ     | နိုင်ငံခြား  | ။           | ၂၂၄၅.၁၉        | ၂၂၀၄.၄၇    | ၂၀၄၉.၃၇               | -၁.၈၁                                     | ၇.၅၇  |
| ၅        | ကြက်သား        | အကောင်လိုက်  | ပိဿာ        | ၆၈၄၂.၉၇        | ၇၁၄၈.၂၉    | ၇၅၁၄.၄၅               | ၄.၄၆                                      | -၄.၈၇   |
| ၆        | ဝက်သား         | ပေါင်သား     | ။           | ၁၀၄၃၃.၄၅       | ၁၀၅၀၉.၁၂   | ၉၄၁၈.၂၄               | ၀.၇၃                                      | ၁၁.၅၈   |
| ၇        | အမဲသား         | အရိုးလွတ်    | ။           | ၁၄၃၈၄.၁၁       | ၁၄၄၈၂.၂၄   | ၁၃၄၈၂.၃၃              | ၀.၆၈                                      | ၇.၄၂  |
| ၈        | ဘဲဥ            | အလတ်စား      | ၁၀လုံး      | ၁၇၆၁.၂၁        | ၁၇၄၂.၄၆    | ၁၈၈၄.၇၀               | -၁.၀၆                                     | -၇.၅၅   |
| ၉        | ကြက်ဥ          | ။            | ။           | ၁၂၁၉.၄၀        | ၁၂၀၀.၂၀    | ၁၃၈၂.၂၈               | -၁.၅၇                                     | -၁၃.၁၇  |
| ၁၀       | ငါးခူ          | အလတ်စားအရွယ် | ပိဿာ        | ၉၃၁၆.၆၇        | ၉၅၉၄.၄၄    | ၈၁၁၈.၈၉               | ၂.၉၈                                      | ၈.၇၉  |
| ၁၁       | ငါးရဲ့         | ။            | ။           | ၉၄၈၂.၉၀        | ၉၄၇၃.၅၈    | ၈၈၄၉.၂၂               | -၀.၁၀                                     | ၇.၀၆  |
| ၁၂       | ငါးမြစ်ချင်း   | ။            | ။           | ၅၆၀၈.၀၄        | ၅၆၆၆.၀၇    | ၄၉၂၃.၂၁               | ၁.၀၃                                      | ၁၅.၀၉   |
| ၁၃       | ပုစွန်ခြောက်   | ။            | ။           | ၃၄၃၄၂.၅၅       | ၃၄၅၀၀.၀၀   | ၃၂၅၃၉.၁၅              | ၀.၄၆                                      | ၆.၀၃  |
| ၁၄       | ငါးရဲ့ခြောက်   | ။            | ။           | ၃၃၃၁၂.၅၅       | ၃၃၆၇၉.၉၀   | ၃၀၇၁၉.၁၂              | ၁.၁၀                                      | ၉.၆၄  |
| ၁၅       | ရေကျိုငါးပိ    | သုံးဦးစပ်    | ပိဿာ        | ၃၄၉၂.၉၂        | ၃၄၉၂.၉၂    | ၃၃၃၁.၄၂               | ၀.၀၀                                      | ၄.၈၅  |
| ၁၆       | ခရမ်းချဉ်သီး   |              | ။           | ၈၆၇.၈၆         | ၈၅၀.၈၄     | ၁၆၉၇.၆၉               | -၁.၉၆                                     | -၄၉.၈၈  |
| ၁၇       | ကုလားပဲခြမ်း   |              | ။           | ၂၃၆၆.၉၇        | ၂၃၅၄.၂၉    | ၂၃၅၄.၆၂               | -၀.၅၄                                     | -၀.၀၁   |
| ၁၈       | အာလူး          | အလတ်စားအရွယ် | ။           | ၁၁၈၉.၃၆        | ၁၁၇၈.၇၁    | ၁၀၈၈.၅၅               | -၀.၈၉                                     | ၈.၂၈  |
| ၁၉       | ကြက်သွန်ဖြူ    | ဥတစ်လုံး     | ။           | ၃၉၂၇.၀၇        | ၃၇၅၈.၂၇    | ၂၆၂၀.၆၈               | -၄.၃၀                                     | ၄၃.၄၁   |
| ၂၀       | ကြက်သွန်နီ     | ဥကြီး        | ။           | ၁၂၇၂.၄၀        | ၁၀၄၁.၀၀    | ၈၈၄.၄၀                | -၁၈.၁၉                                    | ၁၇.၇၁   |
| ၂၁       | လုံချည်        | ၂/၆၄-ကျားဝတ် | ထည်         | ၅၄၉၂.၅၃        | ၅၄၉၂.၅၃    | ၅၂၇၅.၁၈               | ၀.၀၀                                      | ၄.၁၂  |
| ၂၂       | သားရေဖိနပ်     | အလတ်စား      | ရုံ         | ၅၅၇၉.၀၇        | ၅၅၇၉.၀၇    | ၅၃၇၄.၇၅               | ၀.၀၀                                      | ၃.၈၀  |
| ၂၃       | ရွှေထည်ပစ္စည်း | ၁၅ပဲရည်      | ကျပ်သား     | ၁၀၈၉၉၀၁.၇၇     | ၁၁၃၇၈၂၆.၁၁ | ၉၉၁၀၄၅.၈၀             | ၄.၄၀                                      | ၁၄.၈၁   |
| ၂၄       | ထင်း           |              | ပိဿာ        | ၃၇၁.၆၆         | ၃၇၁.၆၆     | ၃၄၂.၇၁                | ၀.၀၀                                      | ၈.၄၅  |
| ၂၅       | မီးသွေး        |              | ။           | ၇၀၀.၂၂         | ၇၀၀.၂၂     | ၆၇၄.၀၂                | ၀.၀၀                                      | ၃.၈၉  |
| ၂၆       | ဖယောင်းတိုင်   | ၃၂-တိုင်     | ထုပ်        | ၄၅၂.၈၅         | ၄၅၂.၈၅     | ၄၃၇.၉၄                | ၀.၀၀                                      | ၃.၄၁  |
| ၂၇       | ဘတ်စ်ကားခ      | မြို့တွင်း   | -           | ၁၁၁၁.၁၁        | ၁၁၁၁.၁၁    | ၁၁၀၅.၈၅               | ၀.၀၀                                      | ၀.၄၈  |
| ၂၈       | ဒီဇယ်ဆီ        |              | ဂါလန်       | ၂၄၈၄.၃၂        | ၂၄၆၆.၉၁    | ၄၇၀၂.၇၀               | -၀.၇၀                                     | -၄၇.၅၄  |
| ၂၉       | ဓာတ်ဆီ         |              | ဂါလန်       | ၂၀၈၆.၇၁        | ၂၁၇၅.၄၀    | ၄၃၈၈.၅၄               | ၄.၂၅                                      | -၅၀.၄၃  |

ဇယား(၄)တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆနှုန်းပုံပြကားချပ်



| အကြောင်းအရာ                    | ၂၀၁၉ ခုနှစ် |        |         |        |          |            |          |         | ၂၀၂၀ ပြည့်နှစ် |            |        |        |        |
|--------------------------------|-------------|--------|---------|--------|----------|------------|----------|---------|----------------|------------|--------|--------|--------|
|                                | မေ          | ဇွန်   | ဇူလိုင် | ဩဂုတ်  | စက်တင်ဘာ | အောက်တိုဘာ | နိုဝင်ဘာ | ဒီဇင်ဘာ | ဇန်နဝါရီ       | ဖေဖော်ဝါရီ | မတ်    | ဧပြီ   | မေ     |
| စားသုံးသူဈေးဆနှုန်း (CPI)      | ၁၅၃.၆၆      | ၁၅၄.၅၆ | ၁၅၈.၄၄  | ၁၅၉.၁၂ | ၁၅၉.၈၅   | ၁၆၀.၅၈     | ၁၆၁.၂၆   | ၁၆၁.၇၂  | ၁၆၁.၃၃         | ၁၆၁.၂၉     | ၁၆၀.၀၆ | ၁၆၀.၀၀ | ၁၆၀.၁၂ |
| စားသုံးသူဈေးဆနှုန်း (Core CPI) | ၁၂၇.၃၁      | ၁၂၇.၈၁ | ၁၃၇.၅၆  | ၁၃၈.၂၅ | ၁၃၉.၁၂   | ၁၃၉.၇၄     | ၁၄၀.၃၈   | ၁၄၁.၂၂  | ၁၄၂.၀၇         | ၁၄၂.၉၇     | ၁၄၂.၈၂ | ၁၄၂.၉၂ | ၁၄၃.၈၇ |

ဇယား(၅) တစ်နိုင်ငံလုံး၏ငွေကြေးဖောင်းပွမှုနှုန်းပုံပြကားချပ်



| အကြောင်းအရာ   | ၂၀၁၉ ခုနှစ် |      |         |       |          |            |          |         | ၂၀၂၀ ပြည့်နှစ် |            |       |       |       |
|---|-------------|------|---------|-------|----------|------------|----------|---------|----------------|------------|-------|-------|-------|
|   | မေ          | ဇွန် | ဇူလိုင် | ဩဂုတ် | စက်တင်ဘာ | အောက်တိုဘာ | နိုဝင်ဘာ | ဒီဇင်ဘာ | ဇန်နဝါရီ       | ဖေဖော်ဝါရီ | မတ်   | ဧပြီ  | မေ    |
| နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) | ၉.၅၇        | ၉.၅၁ | ၁၀.၈၇   | ၁၀.၃၇ | ၉.၅၁     | ၈.၇၂       | ၈.၂၆     | ၉.၄၅    | ၉.၀၉           | ၈.၃၆       | ၆.၆၁  | ၅.၂၄  | ၄.၂၁  |
| နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Core Inflation)         | ၆.၅၈        | ၆.၃၄ | ၁၄.၁၄   | ၁၃.၈၇ | ၁၃.၅၈    | ၁၃.၂၅      | ၁၃.၂၅    | ၁၃.၂၆   | ၁၃.၄၈          | ၁၃.၆၀      | ၁၃.၂၀ | ၁၂.၉၁ | ၁၃.၀၁ |